

X

que se ha de dar a los señores de esta villa de Granada  
anexas a su señoría de las villas de Baza y de Guadix  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

que se ha de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

que se ha de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

que se ha de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

que se ha de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

que se ha de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada  
de las que se han de dar a los señores de esta villa de Granada

